



စိတ်စေတနာနဲ့တန်တဲဘဝ

၁။	ကိုယ်ကြိုက်တာကိုယ်လုပ်ပါ	(စာ-၆)
၂။	အချစ်ဆုံးသူငယ်ချင်း	(စာ-၁၀)
၃။	အတွေးပုံစံကိုပြောင်းကြည့်ပါ	(စာ-၁၄)
၄။	နှုတ်ဆိတ်ခြင်း	(စာ-၂၀)
၅။	တစ်ယောက်တည်း အထီးမကျန်ပါ	(စာ-၂၄)
၆။	အပြစ်မတင်ခြင်းအနုပညာ	(စာ-၂၈)
၇။	ဒီဘဝမှာပြင်ယူပါ	(စာ-၃၂)
၈။	မျှော်လင့်ချက်များလေ ဒဏ်ရာများလေ	(စာ-၃၆)
၉။	သိမ်ငယ်စိတ်မှ ရုန်းထွက်ပါ	(စာ-၄၀)
၁၀။	တိတ်ဆိတ်ခြင်း	(စာ-၄၄)

၁၁။	အတွေးတွေလှပလာတဲ့အခါ	(စာ-၄၆)
၁၂။	လှပစွာရှင်သန်ပါ	(စာ-၅၀)
၁၃။	လက်လွှတ်လိုက်ပါ	(စာ-၅၂)
၁၄။	လိပ်ပြာလုပ်ပါစေ	(စာ-၅၆)
၁၅။	တန်ဖိုးထားပါ	(စာ-၆၀)
၁၆။	ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာတဲ့အခါ	(စာ-၆၄)
၁၇။	လှပသောတုံ့ပြန်ခြင်း	(စာ-၆၈)
၁၈။	မိဘတွေမှာ ဘုန်းကံရှိတယ်	(စာ-၇၂)
၁၉။	ခရီးတိုတိုလေးပါ	(စာ-၇၆)
၂၀။	မိဘတွေကို ညင်သာစွာဆက်ဆံပေးပါ	(စာ-၇၈)
၂၁။	ကိုယ့်နောက်မှာကပ်လိုက်လျက်ပါ	(စာ-၈၄)
၂၂။	ကြည်လင်စွာနီးထဲခြင်း ကျေးဇူးတင်စွာအိပ်စက်ခြင်း	(စာ-၈၈)
၂၃။	ချစ်တယ်ဆိုရင် လေးစားပါ	(စာ-၉၂)
၂၄။	ကိုယ့်အကြိုက်အတိုင်းလေးပဲနေပါ	(စာ-၉၆)
၂၅။	စည်း	(စာ-၉၈)
၂၆။	ကောင်းကံလေးတွေစုပါ	(စာ-၁၀၀)
၂၇။	လှပသောပြောင်းလဲခြင်း	(စာ-၁၀၄)
၂၈။	မေတ္တာဖြင့်နေထိုင်ခြင်း	(စာ-၁၀၈)
၂၉။	ကိုယ့်ကိုယ်ကိုယ်လိုအပ်ပါ	(စာ-၁၁၄)
၃၀။	စိတ်စေတနာနဲ့တန်တဲဘဝ	(စာ-၁၁၈)
၃၁။	မညည်းညူပါနဲ့ မပြေရှင်းပါနဲ့	(စာ-၁၂၄)
၃၂။	ရှားပါးတဲ့အရာ	(စာ-၁၂၈)
၃၃။	မိဘတွေကို အချိန်ပေးပါ	(စာ-၁၃၂)
၃၄။	မမေ့သင့်တဲ့လူသုံးမျိုး	(စာ-၁၃၆)
၃၅။	အထီးကျန်တဲ့အခါ	(စာ-၁၄၀)